

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့  
ညွှန်ကြားချက်အမှတ် ၈/၂၀၂၀  
၁၃၈၂ ခုနှစ်၊ တော်သတင်းလပြည့်ကျော် ၄ ရက်  
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်)

အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာတည်ထောင်ခြင်းဆိုင်ရာညွှန်ကြားချက်

အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ ၃၈ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာတည်ထောင်ခြင်းဆိုင်ရာညွှန်ကြားချက် (Agent Examination Center-AEC) ကိုထုတ်ပြန်လိုက်သည်။

တရားဝင်အသိအမှတ်ပြုလက်မှတ်လျှောက်ထားခြင်း

၁။ အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာ (AEC) အား တရားဝင်အသိအမှတ်ပြုလက်မှတ် လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်အလက်များ ပါဝင်ရမည် -

- (က) စာမေးပွဲကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်း၊
- (ခ) တစ်နှစ်အတွင်း စာမေးပွဲကျင်းပမည့်အကြိမ်အရေအတွက်၊
- (ဂ) စာမေးပွဲစစ်ဆေးမည့် လုပ်ငန်းစဉ်များနှင့်လုပ်ထုံးလုပ်နည်းများ၊
- (ဃ) စင်တာအုပ်ချုပ်ရေးမှူးနှင့် ကြီးကြပ်ရေးမှူးတို့၏ ပညာအရည်အချင်းနှင့် ကိုယ်ရေးအချက်အလက်များ၊
- (င) စာမေးပွဲတွင်အသုံးပြုမည့် စာရွက်စာတမ်းပုံစံနှင့် အီလက်ထရောနစ်မီတ္တူပုံစံများ၊
- (စ) စာမေးပွဲကြေးကောက်ခံခြင်းနှင့် ပြန်အမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊
- (ဆ) စာမေးပွဲကျင်းပခြင်းဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ၊
- (ဇ) စင်တာရှိ စာမေးပွဲအထောက်အကူပြုပစ္စည်းများ၊
- (ဈ) စာမေးပွဲဖြေဆိုချိန်ကန့်သတ်ချက်၊
- (ည) အမှတ်ပေးစနစ်၊
- (ဋ) စာမေးပွဲမေးခွန်းလုံခြုံမှုစနစ်၊
- (ဌ) စာမေးပွဲစစ်ဆေးခြင်းလုပ်ငန်းလက်စွဲနှင့် စံသတ်မှတ်ချက်လုပ်ထုံးလုပ်နည်းများ၊

(Agent Examination Manual and S.O.P)

- (၃) စာမေးပွဲလုံခြုံရေးလုပ်ထုံးလုပ်နည်း ချိုးဖောက်ခြင်း၏အကျိုးဆက်များ၊
- (ဗ) စာမေးပွဲစစ်ဆေးခြင်းလုပ်ငန်းလမ်းညွှန်၊ (ဥပမာ-မှားယွင်းစွာဖြေဆိုခြင်းအတွက်ပြန်လည်ဖြေဆိုခွင့်မပြုခြင်း၊ မေးခွန်းအားလုံးသေချာစွာဖြေဆိုစေခြင်း၊(Examination Guidelines)
- (ဏ) နမူနာမေးခွန်းများ၊
- (တ) အွန်လိုင်းဖြင့်စစ်ဆေးခြင်းစနစ်၊ (Online Examination System)
- (ထ) ရည်ညွှန်းစာအုပ်စာတမ်းများ၊
- (ဒ) အရည်အချင်းစစ်ဆေးသည့်စင်တာများစာရင်းနှင့် ယင်းစင်တာများတွင် စာဖြေသင်တန်းသားများ နေရာချထားနိုင်မှု
- (ဓ) မသန်စွမ်းများအတွက် စာမေးပွဲဖြေဆိုရန် နေရာထိုင်ခင်းစီစဉ်ထားရှိမှု၊
- (န) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသည့်ကုမ္ပဏီ၏ မှတ်ပုံတင်လက်မှတ်၊
- (ပ) အရည်အချင်းစစ်ဆေးသည့်စင်တာများ ကြီးကြပ်ရေးအဖွဲ့မှ လိုအပ်သည်ဟုယူဆသည့် အခြားသတင်းအချက်အလက်များ။

အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့်စင်တာ၏တာဝန်ဝတ္တရားများ

- ၂။ အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့်စင်တာများသည် ဤညွှန်ကြားချက်ပါလိုအပ်ချက်များကို ကိုက်ညီမည့်အထောက်အကူပြုပစ္စည်းများ ပြည့်စုံမှု၊ ဝန်ထမ်းအင်အားလုံလောက်မှု၊ စင်တာ၏ လုပ်ငန်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးနိုင်မှုရှိရမည်။
- ၃။ အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာများသည် အရည်အချင်းစစ်ဆေးသည့်စင်တာများကြီးကြပ်ရေးအဖွဲ့မှ ခွင့်ပြုထားသော စာမေးပွဲကျင်းပသည့်အချက်အလက်များနှင့် မေးခွန်း ဘဏ်များပေါက်ကြားမှုမရှိစေရန် အပြည့်အဝတာဝန်ရှိသည်။
- ၄။ အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာသည် အင်တာနက်၊ ခေါ်ဆိုမှုအခမဲ့ဖုန်းနံပါတ်များ၊ အလိုက်အလျောက်သတင်းတုန့်ပြန်သည့် တယ်လီဖုန်းစနစ်၊ ဖက်စ်စနစ်၊ အခြားသတင်းအချက်အလက်ထောက်ပံ့သည့်စနစ်များမှတစ်ဆင့် စာမေးပွဲဆိုင်ရာ သတင်းအချက်အလက်များ ထောက်ပံ့ပေးရမည်။
- ၅။ စာမေးပွဲဆိုင်ရာသတင်းအချက်အလက်များတွင် စာမေးပွဲဖြေဆိုမည့်နေ့ရက်နှင့် တင်သွင်းရမည့်ပုံစံနှင့်အထောက်အထားများ၊ စာမေးပွဲကြေးကြိုတင်ပေးသွင်းမှုနည်းလမ်း၊ စာမေးပွဲဖြေဆိုခြင်းလမ်းညွှန်ချက်များနှင့် စာမေးပွဲဖြေဆိုမည့်အစီအစဉ်များပါဝင်ရမည်။

- ၆။ အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာသည် စာဖြေသူများ၏တိုင်ကြားချက်များ၊ စာမေးပွဲစစ်ဆေးခြင်းဆိုင်ရာစီမံအုပ်ချုပ်မှုနှင့်ပတ်သက်သည့် အပြောင်းအလဲများ၊ စာမေးပွဲစစ်ဆေးသည့် နေရာများရှိအငြင်းပွားမှုများအတွက် ပတ်သက်ဆက်နွယ်သောသတင်းအချက်အလက်များနှင့်အတူ အရည်အချင်းစစ်ဆေးသည့် စင်တာများကြီးကြပ်ရေးအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီပြည့်စုံစွာတင်ပြ ရမည်။
- ၇။ အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့်စင်တာသည် လွယ်ကူစွာသွားရောက်နိုင်သည့် နေရာတွင်တည်ရှိခြင်း၊ စင်တာအားကြီးကြပ်စစ်ဆေးမှုစနစ်ကောင်းမွန်ခြင်းစသည့် အချက်အလက်များ နှင့်ပြည့်စုံရမည်။
- ၈။ စင်တာအုပ်ချုပ်ရေးမှူးနှင့်ကြီးကြပ်ရေးမှူးများသည် အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာတစ်ခုခုတွင် တာဝန်ပြောင်းလဲထမ်းဆောင်ပါက ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြရမည်။
- ၉။ အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့်စင်တာသည် စာဖြေသူများ၏ဖြေဆိုမှုနှင့်ပတ်သက်သောအချက်အလက်များကို ထိန်းသိမ်းထားရမည်ဖြစ်ပြီး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှညွှန်ကြားပါက အာမခံကုမ္ပဏီများနှင့်အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာပေးရမည်။

အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့် စင်တာများကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

- ၁၀။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာများ ကြီးကြပ်ရေးအဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းရမည် -
  - (က) ညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌ  
 ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန  
 စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
  - (ခ) ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်  
 စာရင်းအင်းပညာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်
  - (ဂ) ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်  
 မြန်မာနိုင်ငံအာမခံအသင်း
  - (ဃ) ဌာနမှူး၊ အာမခံလုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနခွဲ အတွင်းရေးမှူး

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

၁၁။ အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာများကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) အရည်အချင်းစစ်ဆေးသည့်စင်တာများ စနစ်တကျရှိစေရေးနှင့် စည်းကမ်းတကျဖြစ်ရေးအတွက် ကြီးကြပ်ကွပ်ကဲခြင်း၊
- (ခ) အရည်အချင်းစစ်ဆေးသည့်စင်တာများမှ တရားဝင်အသိအမှတ်ပြုလက်မှတ်ရရန်လျှောက်ထားချက်နှင့်စပ်လျဉ်း၍လည်းကောင်း၊ စည်းကမ်းဖောက်ဖျက်သောအရည်အချင်းစစ်ဆေးသည့်စင်တာများ သို့မဟုတ် သတ်မှတ်ချက်နှင့်ညီညွတ်ပြည့်စုံမှုမရှိသော စင်တာများနှင့်စပ်လျဉ်း၍လည်းကောင်း သဘောထားမှတ်ချက်ဖြင့်အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြခြင်း၊
- (ဂ) အရည်အချင်းစစ်ဆေးသည့်စင်တာ၏ အုပ်ချုပ်ရေးမှူးနှင့်ကြီးကြပ်ရေးမှူးတို့အတွက် တရားဝင်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊
- (ဃ) မေးခွန်းဘဏ်ပြုစုခြင်းနှင့် စာမေးပွဲစစ်ဆေးခြင်းများအတွက် ကြီးကြပ်စစ်ဆေးဆောင်ရွက်ခြင်း၊
- (င) အရည်အချင်းစစ်ဆေးသည့်စင်တာများ၏ စာမေးပွဲကျင်းပခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်ညီညွတ်မှု ရှိ /မရှိ အခါအားလျော်စွာ စစ်ဆေးခြင်း၊
- (စ) အရည်အချင်းစစ်ဆေးသည့်စင်တာမှ ကောက်ခံရမည့် မှတ်ပုံတင်ကြေး၊ စာရွက်စာတမ်းကြေးနှင့် စာမေးပွဲကြေးတို့ကို အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊
- (ဆ) အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က အခါအားလျော်စွာပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။

စာမေးပွဲကြီးကြပ်ရေးဘုတ်အဖွဲ့ဖွဲ့စည်းခြင်း

၁၂။ အရည်အချင်းစစ်ဆေးသည့်စင်တာ၏ စာမေးပွဲကြီးကြပ်ရေးဘုတ်အဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် -

- (က) ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသိအမှတ်ပြုလက်မှတ်ရ အုပ်ချုပ်ရေးမှူး (၁) ဦး
- (ခ) ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသိအမှတ်ပြု လက်မှတ်ရ ကြီးကြပ်ရေးမှူး (၁) ဦး

(ဂ) အာမခံဘာသာရပ်သင်ကြားရေးမှ ဆရာ/ဆရာမ

(၃) ဦး

**စာမေးပွဲကြီးကြပ်ရေးဘုတ်အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ**

၁၃။ စာမေးပွဲကြီးကြပ်ရေးဘုတ်အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ -

- (က) စာမေးပွဲကြီးကြပ်ခြင်းဆိုင်ရာ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း၊
- (ခ) စာမေးပွဲအထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးခြင်း၊
- (ဂ) မေးခွန်းများလုံခြုံရေးနှင့် စာမေးပွဲလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိခြင်း၊
- (ဃ) စာမေးပွဲနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်ညီညွတ်မှု ရှိ /မရှိ အခါအားလျော်စွာ စစ်ဆေးခြင်း၊
- (င) လိုအပ်သလိုလမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
- (စ) စစ်ဆေးတွေ့ရှိချက်ကို သဘောထားမှတ်ချက်ဖြင့် အာမခံကိုယ်စားလှယ်အရည်အချင်း စစ်ဆေးသည့်စင်တာများ ကြီးကြပ်ရေးအဖွဲ့သို့တင်ပြခြင်း။

**မေးခွန်းဘဏ်ထားရှိခြင်း**

- ၁၄။ အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာသည် စနစ်တကျလုံခြုံသည့် မေးခွန်းဘဏ်(စာမေးပွဲမေးခွန်းများ) ထားရှိရမည်။ မေးခွန်းဘဏ်တည်ထောင်ရန် အရည်အချင်းစစ်ဆေးသည့် စင်တာကြီးကြပ်ရေးအဖွဲ့၏ အတည်ပြုချက်ရယူထားရမည်။
- ၁၅။ မေးခွန်းဘဏ်သည် လုံခြုံမှုအဆင့်အတန်းမြင့်မားရမည်ဖြစ်ပြီး လွယ်ကူစွာဝင်ရောက်ကြည့်ရှုနိုင်သည့် အခြေအနေမရှိစေရ။
- ၁၆။ စာမေးပွဲမေးခွန်းများသည် စာဖြေသူ၏လုပ်ငန်းကျွမ်းကျင်မှုနှင့် ဘာသာရပ်ဆိုင်ရာတတ်ကျွမ်းနားလည်မှု၊ လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝမှုတို့ကို ထိရောက်စွာအကဲဖြတ်နိုင်စွမ်းရှိရမည်။

**စာမေးပွဲစီမံခန့်ခွဲခြင်း**

၁၇။ တရားဝင်အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာသည် စာမေးပွဲစစ်ဆေးသည့်လုပ်ငန်းစဉ်တွင် အောက်ပါအတိုင်းဆောင်ရွက်ရမည် ဖြစ်ပြီး စာဖြေသူအားလုံးအတွက် တန်းတူအခွင့်အရေးရရှိပြီး မျှတမှုရှိရမည်။ တရားဝင်အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာသည်-

- (က) လုံလောက်သောစာမေးပွဲလုံခြုံရေးအစီအစဉ်များ၊ အရည်အသွေးပြည့်မီသော စာမေးပွဲ စင်တာအုပ်ချုပ်ရေးမှူးများရှိရမည်။ စာမေးပွဲကြီးကြပ်ရေးမှူးသည် စာမေးပွဲကြီးကြပ်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီရမည်။
- (ခ) အရည်အချင်းစစ်ဆေးသည့်စင်တာအသီးသီးတွင် တူညီသည့်စီမံခန့်ခွဲမှုစနစ်များ ထားရှိရမည်။
- (ဂ) စာဖြေသူများမှ မေးခွန်းများမှတ်သားထားခြင်းကို ထုတ်ဖော်ရန်နည်းလမ်းများ ထားရှိရမည်။
- (ဃ) စာမေးပွဲ၏ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားစေနိုင်သည့် အပေးအယူလုပ်ညှိနှိုင်း၍ စာမေးပွဲ ဖြေဆိုသည်ဟု သံသယရှိပါက အရည်အချင်းစစ်ဆေးသည့်စင်တာ ကြီးကြပ်ရေးအဖွဲ့သို့ ချက်ချင်းသတင်းပို့တင်ပြရမည်။
- (င) အရည်အချင်းစစ်ဆေးသည့်စင်တာအသုံးပြုမှုနှင့် အခြားအသေးစိတ်သတင်းချက်အလက် များကို အရည်အချင်းစစ်ဆေးသည့်စင်တာကြီးကြပ်ရေးအဖွဲ့သို့ လစဉ်အစီရင်ခံစာပေးပို့ တင်ပြရမည်။

**မေးခွန်းဘဏ်ပြုစုခြင်းနှင့် စာမေးပွဲကျင်းပခြင်း**

- ၁၈။ အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာ၏ ကြီးကြပ်ရေးမှူးသည် စာမေးပွဲဝင် ရောက်ဖြေဆိုမည့် သူတစ်ဦး၏ အနည်းဆုံးရှိရမည့်အရည်အချင်းကိုစစ်ဆေးရမည်။
- ၁၉။ စာမေးပွဲဝင်ရောက်ဖြေဆိုသူသည် စာမေးပွဲအောင်မြင်ရန် အနည်းဆုံးလိုအပ်သော တတ်ကျွမ်း နားလည်မှု ရှိ/ မရှိ သင်ရိုးညွှန်းတမ်းကို နားလည်ကျေညက်မှုတို့အပေါ် အဓိကထားစိစစ် အကဲ ဖြတ်ရမည်။
- ၂၀။ သတ်မှတ်သင်ရိုးညွှန်းတမ်းအပေါ် အခြေခံ၍ စာမေးပွဲ မေးခွန်းထုတ်ရမည်။
- ၂၁။ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများ၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန် သည့် အမိန့်၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ၏ ပြောင်းလဲမှုများကို သိရှိစေရန်စာမေးပွဲကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ရမည်။
- ၂၂။ အာမခံကိုယ်စားလှယ် သင်တန်းကျောင်းများသည် သင်ရိုးညွှန်းတမ်းပြုစုရေးနှင့် စာမေးပွဲစစ်ဆေး မည့်အကြောင်းအရာများ ပြုစုရေးတို့တွင် ပါဝင်ကူညီဆောင်ရွက်နိုင်သည်။ သို့သော် စာမေးပွဲမေး ခွန်းများကို အပြီးသတ်ပြုစုရာတွင်ပါဝင်ဆောင်ရွက်ခြင်း မပြုရ။

**အောင်မှတ်နှင့်အောင်ချက်ရာခိုင်နှုန်း**

- ၂၃။ အာမခံကိုယ်စားလှယ်လိုင်စင်ရရှိရန် အနည်းဆုံးရှိရမည့်အောင်မှတ်မှာ ၆၀ မှတ်ဖြစ်သည်။
- ၂၄။ အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာအား တရားဝင်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းတို့အတွက် အောင်ချက်ရာခိုင်နှုန်းသည် ၅၀ ရာခိုင်နှုန်းနှင့် အထက်ဖြစ်ရမည်။

**စာမေးပွဲရလဒ်များကိုထုတ်ပြန်ခြင်း**

- ၂၅။ စာမေးပွဲရလဒ်များကို ထုတ်ပြန်ရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
  - (က) စာမေးပွဲစစ်ဆေးပြီးလျှင် စာမေးပွဲရလဒ်များကိုထုတ်ပြန်ကြေညာရမည်၊
  - (ခ) စာမေးပွဲကျင်းပမှုပြီးဆုံးပါက စာမေးပွဲဖြေဆိုသူများအားလုံး၏ ရမှတ်များ၊ စာဖြေသူများ၏ အသေးစိတ်အချက်အလက်များကို ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ တင်ပြရမည်။
  - (ဂ) အောင်မြင်ခဲ့သည့် စာဖြေသူစာရင်းများအား အသေးစိတ်အချက်အလက်များနှင့်အတူ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ လိုင်စင်ထုတ်ပေးနိုင်ရန် ပေးပို့လျှောက်ထားရမည်။

**တားမြစ်ချက်များ**

- ၂၆။ မည်သူမျှအရည်အချင်းစစ်ဆေးသည့်စင်တာများကြီးကြပ်ရေးအဖွဲ့၏ တရားဝင်ခွင့်ပြုချက် မရရှိဘဲ အာမခံကိုယ်စားလှယ်အရည်အချင်းစစ်ဆေးသည့်စင်တာ တည်ထောင်ခြင်းမပြုရ။
- ၂၇။ မည်သူမျှ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် အသိအမှတ်ပြုလက်မှတ်မရှိဘဲ အရည်အချင်းစစ်ဆေးသည့်စင်တာအုပ်ချုပ်ရေးမှူး သို့မဟုတ် ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်ခြင်းမပြုရ။
- ၂၈။ မည်သူမျှ -
  - (က) အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့်စင်တာ တည်ထောင်ရန်အတွက် လျှောက်လွှာတွင်ပါဝင်သော အကြောင်းအရာများကို မမှန်မကန်ဖော်ပြခြင်းမပြုရ။
  - (ခ) အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့်စင်တာ၏ အုပ်ချုပ်ရေးမှူး သို့မဟုတ် ကြီးကြပ်ရေးမှူး၏ တရားဝင်အသိအမှတ်ပြုလက်မှတ်တွင်ပါဝင်သည့် အကြောင်းအရာများကို ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်းမပြုရ။
  - (ဂ) အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့်စင်တာနှင့်သက်ဆိုင်သည့် အကြောင်းအရာများအား မှားယွင်းဖော်ပြခြင်းမပြုရ။

(ဃ) အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့်စင်တာ၏ အုပ်ချုပ်ရေးမှူး သို့မဟုတ် ကြီးကြပ်ရေးမှူး၏ အသိအမှတ်ပြုလက်မှတ်အား မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ လွှဲပြောင်းခြင်းမပြုရ။

၂၉။ အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့်စင်တာသည် အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့မှ သတ်မှတ်ထားသော မှတ်ပုံတင်ကြေး၊ စာရွက်စာတမ်းကြေးနှင့် စာမေးပွဲကြေးတို့ထက်ပို၍ ကောက်ခံခြင်းမပြုရ။

၃၀။ အာမခံကုမ္ပဏီ သို့မဟုတ် အာမခံလုပ်ငန်း ဝန်ဆောင်မှုပေးသူများသည် အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့် စင်တာတည်ထောင်ရန် လျှောက်ထားခြင်းမပြုရ။

၃၁။ အာမခံကုမ္ပဏီ သို့မဟုတ် အာမခံလုပ်ငန်း ဝန်ဆောင်မှုပေးသူ သို့မဟုတ် အာမခံလုပ်ငန်း ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေဆဲ မည်သည့်ပုဂ္ဂိုလ်မျှ အာမခံကိုယ်စား လှယ်အရည်အချင်းစစ်ဆေးသည့်စင်တာ၏ အုပ်ချုပ်ရေးမှူး သို့မဟုတ် ကြီးကြပ်ရေးမှူးအဖြစ် လျှောက်ထားခြင်းမပြုရ။

၃၂။ အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့်စင်တာသည် လိုင်စင်ခွင့်ပြုချက်ရရှိ၍ ကိုယ်စား လှယ်စာမေးပွဲတစ်နှစ်အတွင်း ကျင်းပပြုလုပ်ခြင်းမရှိခဲ့လျှင် စင်တာ၏အသိအမှတ်ပြု လက်မှတ် ကို ရုတ်သိမ်းမည်။

**အရေးယူခြင်း**

၃၃။ အရည်အချင်းစစ်ဆေးသည့်စင်တာများ ကြီးကြပ်ရေးအဖွဲ့သည် အပိုဒ် ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁ နှင့် ၃၂ ပါ မည်သည့်တားမြစ်ချက်ကိုမဆို လိုက်နာရန်ပျက်ကွက်သည့် အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့်စင်တာ၏ တရားဝင်အသိအမှတ်ပြုလက်မှတ် သို့မဟုတ် စာမေးပွဲ စစ်ဆေးသည့်စင်တာ အုပ်ချုပ်ရေးမှူး သို့မဟုတ် ကြီးကြပ်ရေးမှူး၏ အသိအမှတ်ပြု လက်မှတ် အား ရုတ်သိမ်းရမည်။

၃၄။ အရည်အချင်းစစ်ဆေးသည့်စင်တာများ ကြီးကြပ်ရေးအဖွဲ့သည် -

- (က) အာမခံကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့်စင်တာ၏ တရားဝင်အသိအမှတ်ပြု လက်မှတ် သို့မဟုတ် စာမေးပွဲစစ်ဆေးသည့်စင်တာ အုပ်ချုပ်ရေးမှူး သို့မဟုတ် စာမေးပွဲ ကြီးကြပ်သူ အသိအမှတ်ပြုလက်မှတ်အား ရုတ်သိမ်းခြင်းမပြုမီ ရက်ပေါင်း (၃၀) အတွင်း သက်ဆိုင်ရာပုဂ္ဂိုလ်ထံ သတိပေးစာအားပေးပို့ရမည်။



(ခ) အထက်အပိုဒ်ခွဲ (က) ပါ သတိပေးစာရရှိပြီးနောက် ပယ်ဖျက်ခံရမှုမရှိစေရေး ကျိုးကြောင်း ခိုင်လုံစွာ ပြန်လည်တင်ပြနိုင်ပါက အရည်အချင်းစစ်ဆေးရေးစင်တာ တည်ထောင်ခွင့် လက်မှတ်ပယ်ဖျက်ရန် အကြောင်းကြားစာကို ပြန်လည်ရုတ်သိမ်းနိုင်သည်။

၃၅။ အသိအမှတ်ပြုလက်မှတ် ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ အမိန့် နှင့် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

(မောင်မောင်ဝင်း)

ဥက္ကဋ္ဌ

အမိန့်အရ

(ဇော်နိုင်)

အတွင်းရေးမှူး